

姆指: လက်ချောင်းငါးချောင်းကို ~ ၊ ရန်လို၊ သူ့ထက်ကဲ၊ ရွှေပြည်  
စိုးနဲ့ညီပုလေးလို့တောင်နှာမည်မှည့်ပြီးခေါ်ကြတယ်။ 五个手指被称为  
姆指、食指、中指、无名指和小指。

ထောက်တံခါး နှ၊ <htaut d-ga> 用棍子支撑上下开闭的门  
ထောက်တိုင် နှ၊ <htaut tain> 支柱  
ထောက်တည်ရာ နှ၊ <htaut ti ya> 支撑物, 依靠物  
ထောက်တွေး က၊ <htaut twei> 考虑: ကိုယ့်ရွေးရေးနောက်ရေး  
ကိုအရင် ~ မနေနဲ့။ 先别考虑自己的得失。  
ထောက်ထား က၊ <htaut hta> ①考虑, 鉴于…… ②体谅,  
顾及……, 看在……面上 ③根据  
ထောက်ပံ့ က၊ <htaut pan> 供给, 接济, 支援: ~ ကြေး 津  
贴, 定期补贴 / ~ ငွေ 补助, 补贴, 救济金 / ~ ရေး 供  
应 / ~ ရေးတပ် 后勤部队 / အချင်းချင်းအညီမညီ ~ နေကြ  
သည်။ 相辅相成。 / ငွေကြေး ~ သည်။ 接济。  
ထောက်ပင့် က၊ <htaut pin> = ထောက်ပံ့  
ထောက်ပြ က၊ <htaut pya> ①用手指 ②指出  
ထောက်မ က၊ <htaut ma> 扶助, 援助, 支援  
ထောက်မီ က၊ <htaut hmi> 依靠: ဥာဏ် ~ သလောက်ကြံဆပင့်  
ဆိုလိုက်ပါသည်။ 凭借智慧想法解释。  
ထောက်မှန် နှ၊ <htaut hman/daut hman> 带支架的镜子,  
带支架的穿衣镜  
ထောက်မျှော် က၊ <htaut hmyaw> 料想: ရွှေရေး ~ ပြီး……  
从前途考虑……  
ထောက်ရိုး နှ၊ <htaut yo> 【解】桡骨: ~ ဘက်သွေးကြော 桡  
骨动脉  
ထောက်ရှာ နှ၊ <htaut sha> 【植】①一种果树 ②一种木质  
硬高达三十米的树, 也有人称为 ကြက်ရိုး ③一种蔓荆,  
也叫 ကြောင်ပန်းကြီး  
ထောက်ရှာမ နှ၊ <htaut sha ma> 【植】大果山香圆 Turp-  
nia pomifera  
ထောက်ရှု က၊ <htaut shu> 顾及: ဘယ်သူ့မျက်နှာကိုမှ ~ ဖို့မ  
လိုဘူး။ 用不着照顾谁的面子。  
ထောက်လှေကား နှ၊ <daut hlei ga> 人字梯  
ထောက်လှမ်း က၊ <htaut hlan> ①侦察, 侦探, 查访: ~ ရေး  
情报 / ~ ရေးဌာန 情报处 / ~ ရေးအဖွဲ့ 侦缉队 ②用筒  
等试探水流的深浅  
ထိုက် I က၊ <htait> ①合适, 适宜, 配: ဤဆုမျိုးကားစံပြအ  
လုပ်သမားများနှင့်သာ ~ သည်။ 这类奖品只适合发给劳动  
模范。 ②遇到机会 ③交……运, 受到惩处 ④价值:  
အဖိုးအတိုင်းမသိ ~ သည့်ပစ္စည်း 无价之宝 II ကထ၊ <htait>  
应该, 值得: မပြု ~ ပေ။ 不应当做。 III နှ၊ <htait> 命  
运: ခင်ဗျား ~ ခင်ဗျားကံဘဲ။ 这是你命中注定的事。  
ထိုက်တန် က၊ <htait tan> ①值得, 适当, 合适: ရန်သူ့ကို ~  
သလိုဆုံးမလွှတ်လိုက်သည်။ 给敌人以应有的惩罚。 / ထိုက်ထိုက်

တန်တန်အနိုင်ရသွားသည်။ 赢之无愧。 / လစာကိုထိုက်ထိုက်တန်  
တန်တိုးမြှင့်ပေးသည်။ 适当提高工资。 ②价值: အဘိုးအနွှေ  
~ သောပစ္စည်း 无价之宝  
ထိုက်ထိုက် ကထ၊ <htait htait> (罕) 厚厚地  
ထိုက်လျော် က၊ <htait yaw> 适合, 适当  
ထိုက်လျောက် က၊ <htait lyaut> 值得, 适当, 合适  
ထိုက်သက် က၊ <htait thet> ①恰当, 合适 ②值  
ထိုက်သင့် က၊ <htait thin> 适当, 合适, 恰当  
ထိုက်သည့်အားလျော်စွာ ကထ၊ <htait thi' a: lyaw swa> 恰如其  
分, 恰当: ငွေကို ~ သုံးစွဲရမည်။ 应该把钱用在应花的地  
方。  
ထင် က၊ <htin> ①忧虑, 担心, 忐忑, 疑虑: မနက်စောစောနိုး  
ပါမလားလို့စိတ်ထဲ၌ ~ နေသည်။ 担心能不能早醒。 / မယုံရဲ  
အောင်စိတ်က ~ နေပေသည်။ 心里有些疑惑不敢相信。 /  
စိတ်ထဲတွင် ~ တင့်တင့်ကြီးဖြစ်နေသည်။ 心中忐忑不安。 / လုပ်  
သာလုပ်ရတယ်၊ မှန်မှန်ပါမလားလို့ထ ~ ~ ဖြစ်နေတယ်။ 做是做  
了, 可对不对心里直打鼓。 ②(书) 猜想, 也许: ရောက်  
ပြီ: ~ ။ 也许到了吧!  
ထင် I နှ၊ <htin> [汉] (牌九中的) 天牌 II က၊ <htin>  
①显出: အစင်း ~ သည်။ 显出条纹。 ②猜想, 以为, 认  
为: မဖြစ်ဘူး ~ ရဲ့။ 大概不成吧。 / ခင်ဗျားဘယ်နှယ် ~ ပါ  
သလဲ။ 你认为如何? / ~ တိုင်းပေါက်ဆောင်တိုင်းမြောက်ပါစေ။  
祝你万事如意! / ~ လုံးနဲ့အရမ်းပြောတယ်။ 凭想象瞎说。  
ထင်ကျော် က၊ <htin kyaw> 著名, 驰名  
ထင်ကြေး နှ၊ <htin gyei> 推测, 猜测: ~ နဲ့ရမ်းပြောတယ်။  
凭推测乱说。  
ထင်ကြေးကိုက် က၊ <htin gyei: kait> 合乎估计, 同预料的相  
符: ထင်ကြေးမကိုက်ဘူးလား။ 和想像的不一样吗?  
ထင်ကြေးပေး က၊ <htin gyei: pei> 猜测: ဘယ်အဆင်းကရှုံးမည်  
ဟူ၍ ~ နေကြသည်။ 人们推测着哪个队会输。  
ထင်ကြေးပေါက် က၊ <htin gyei: paut> 达到预计: ဒီနှစ်မြေပဲ  
စိုက်ထားတာ ~ နိုင်လိမ့်မယ်ထင်တယ်။ 估计今年花生可以达  
到预计产量。  
ထင်ကြေးပစ် က၊ <htin gyei: pit> 估计, 推测  
ထင်စား က၊ <htin za> 盼望, 指望  
ထင်တလုံး နှ၊ <htin t-lon> 想法; 自负: ~ နဲ့မာနတံခွန်ထူနေ  
သူ 自高自大的人  
ထင်ပေါ် က၊ <htin paw> 著名, 出风头; 显露出  
ထင်ပြ က၊ <htin pye> (古) 明显, 清楚  
ထင်ပြက် က၊ <htin pyet> (古) 明显, 鲜明  
ထင်မိယောင်မှား ကထ၊ <htin mi' yaun hma> 误认为, 误解  
为, 误以为: ~ ဖြစ်အောင်မလုပ်နဲ့။ 不要引起误解。  
ထင်မြင် က၊ <htin myin> ①以为, 认为, 产生……感想; 了  
解, 知道: ~ ချက် 观点, 看法, 意见, 见解 / သူတို့၏ ~